

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 အလုပ်သမားဝန်ကြီးဌာန
 အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
 နေပြည်တော်

စဉ်	ရက်စွဲ	စစ်ဆေးသည့် စည်းကြပ်နယ်မြေ	လုပ်ငန်းဆောင်ရွက်ချက်
၁	၃.၈.၂၀၁၂	မုံရွာခရိုင်ရုံး	<p>အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ မုံရွာခရိုင်ရုံးမှ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးအရာရှိ၊ ဦးလှရွှေသည် (၃.၈.၂၀၁၂) ရက်နေ့တွင် ဦးမြင့်သိန်း ပိုင် မြမြင့်မိုရ် ဆန်စက်သို့ သွား ရောက်ခဲ့၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ တို့နှင့်အညီ စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းခွင်သုံး ကုန်းဘောင်ပြား သန့်ရှင်းမှု ရှိစေရန်၊ နှာခေါင်းစည်းများ သုံးစွဲရန်တို့ ညွှန်ကြားခဲ့ပြီး ဦးရွှေတိုးပိုင် ဂျိုးဖြူခေါက်ဆွဲစက်၊ ဒေါ်ကြူကြူသင်း ပိုင် စူပါ တိုယိုတာအက်စီး ပိုက်လုပ်ငန်း၊ ဦးပိုင်းမောင် ပိုင် စိန်ရတီ ကြာဇံ စက်ရုံများသို့ သွားရောက်ခဲ့၍ ၁၉၅၁ ခုနှစ်၊ ခွင့်ရက် နှင့် အလုပ်ပိတ်ရက်အက်ဥပဒေတို့နှင့်အညီ စစ်ဆေးခဲ့ပြီး အောက်ပါအတိုင်း ညွှန်ကြားခဲ့ပါသည်-</p> <p>(၁) အလုပ်ချိန် ကာလအပိုင်းအခြားဆိုင်ရာ နို့တစ်စာကို အများ မြင်သာသော နေရာတွင် ချိတ်ဆွဲထားရန်</p> <p>(၂) ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ခံစားခွင့်ရ ရှိရေး၊</p> <p>(၃) လုပ်ငန်းခွင် ကြမ်းခင်းတွင်သန့်ရှင်းစေရေး</p>
၂	၆.၈.၂၀၁၂	မုံရွာခရိုင်ရုံး	<p>အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ မုံရွာခရိုင်ရုံးမှ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးအရာရှိ၊ ဦးလှရွှေသည် (၆.၈.၂၀၁၂) ရက်နေ့တွင် ဒေါ်သောင်းတင် ပိုင် လက္ခမာ ကြာဇံစက်၊ ဦးပေတင့် ပိုင် ကြာဇံစက်သို့ သွားရောက်ခဲ့၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ခုနှစ်၊ခွင့်ရက်နှင့် အလုပ်ပိတ် ရက်အက်ဥပဒေ တို့နှင့်အညီ စစ်ဆေးခဲ့ပြီး၊ ခွင့်ရက်နှင့် အလုပ် ပိတ်ရက်များ ခံစားခွင့် ရရှိရေး၊ လုပ်ငန်းခွင်ကြမ်းခင်း များ သန့်ရှင်းရေးဆောင်ရွက်ရန်၊ ဦးသန်းထွန်းပိုင် ပဲခွဲလုပ်ငန်း</p>

စဉ်	ရက်စွဲ	စစ်ဆေးသည့် စည်းကြပ်နယ်မြေ	လုပ်ငန်းဆောင်ရွက်ချက်
			<p>သို့ သွားရောက်ခဲ့၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေတို့ နှင့် အညီ စစ်ဆေးခဲ့ပြီး ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ခံစားခွင့်များ ရရှိရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စနစ်တကျ သုံးစွဲရန်၊ ဦးသန်းလင်း ပိုင် “ရှုတိုင်းယဉ်” သားရေလုပ်ငန်းသို့ သွားရောက်ခဲ့၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ တို့နှင့်အညီ စစ်ဆေးခဲ့ပြီး အလုပ်လုပ်ရန် ကာလအပိုင်းအခြားဆိုင်ရာ နို့တစ်စာကို အများ မြင်သာသော နေရာတွင် ချိတ်ဆွဲထားရန်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်များ ခံစားခွင့် ရရှိစေရန်၊ လုပ်ငန်းခွင် သုံး ဖိနပ်များ သုံးစွဲရန်၊ ဦးဇော်ဟိန်းထွန်း ပိုင် ကြယ်နီဆေးလိပ်၊ ဒေါ်ခင်စန်းရီ ပိုင် ဂျိုးဖြူ ဆေးလိပ်၊ ဦးထွေးပိုင် ကြယ်ညီနောင် ဆေးလိပ် သို့ သွားရောက်ခဲ့၍ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေတို့နှင့်အညီ စစ်ဆေးခဲ့ပြီး အောက်ပါ အတိုင်း ညွှန်ကြားခဲ့ပါသည်-</p> <p>(၁) ခွင့်ရက်နှင့်အလုပ်ပိတ်ရက် ခံစားခွင့် ရရှိစေရန်၊ (၂) လုပ်ခလစာထုတ်ပေးမှုနှင့်အလုပ်ဆင်း/ တက် မှတ်တမ်းများ အပြည့်အစုံ ရေးသားထားရန်၊</p>
၃	၄.၈.၂၀၁၂ မှ ၆.၈.၂၀၁၂	မြစ်ကြီးနားခရိုင်ရုံး	<p>အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးအရာရှိ၊ ဒေါ်ဝါဝါ သည် (၆.၈.၂၀၁၂) ရက်နေ့တွင် ဦးကျော်စိုးလွင် ပိုင် ကျော်စိုးလွင် စက်မှု/လက်မှု၊ ဦးမြင့်မောင် ပိုင် ဦးမြင့်မောင် ကားဝပ်ရှော့၊ ဦးတင့်ခိုင် ပိုင် ကားဘော်ဒါ၊ ဦးဇော်လင်း ပိုင် ဖြိုးကမ္ဘာကျော် ကားဘော်ဒါ၊ ဦးအောင်ဝင်း ပိုင် ဦးအောင်ဝင်း ကားဘော်ဒါ၊ ဦးကျော်မင်းစိုး ပိုင် တက်လူ ကားဘော်ဒါ၊ ဦးအောင်မြိုင် ပိုင် ဦးအောင်မြိုင် ကားဝပ်ရှော့၊ ဦးဇော်လွင်ညွန့် ပိုင် ဦးဇော်လွင်ညွန့် ကားဝပ်ရှော့၊ ဦးတင့်လွင် ပိုင် အောင်ချမ်းသာ ကားဝပ်ရှော့၊ ဦးခင်မောင်ထွေး ပိုင် ဦးခင်မောင်ထွေး ကားဝပ်ရှော့ အလုပ်ရုံ များ သို့ သွားရောက်ခဲ့၍ ၁၉၅၁ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေနှင့်</p>

စဉ်	ရက်စွဲ	စစ်ဆေးသည့် စည်းကြပ်နယ်မြေ	လုပ်ငန်းဆောင်ရွက်ချက်
			<p>အညီ သွားရောက်စစ်ဆေးခဲ့ပြီး အောက်ပါ အတိုင်း ညွှန်ကြားခဲ့ပါသည်-</p> <p>(၁) အချိန်ပို လုပ်ကိုင်ပါက ဤဦးစီးဌာန၏ ခွင့်ပြုချက် ရယူရန်၊</p> <p>(၂) အလုပ်ချိန် နို့တစ်စာ ပုံစံဇယား ချိတ်ဆွဲထားရန်၊</p>
၄	၆.၈.၂၀၁၂	လားရှိုးခရိုင်ရုံး	<p>အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဒုတိယဦးစီးအရာရှိ၊ ဦးဝင်းနိုင်ထွန်းသည် (၆.၈.၂၀၁၂) ရက်နေ့တွင် ဦးမောင်ဝင်း ပိုင် ကောင်းခန့် ကားဘော်ဒါ/ ဆေးမှုတ်အလုပ်ရုံ၊ ဦးကျော်မျိုးဦး ပိုင် ပြည်ရွှေဘို ကားပြင်အလုပ်ရုံ၊ ဦးအိုက်စိုင်း ပိုင် ကိုစိုင်း ကားအလိုင်းမင်း ချိန် အလုပ်ရုံ၊ ဦးကျော်ကျော် ပိုင် ကျော်ကျော်ကားပြင်အလုပ်ရုံ၊ ဦးအောင် ပိုင် စတားလိုက် ကားပြင်အလုပ်ရုံ၊ ဦးမောင်လွင် ပိုင် စံပြ စက်မှု /လက်မှု လုပ်ငန်းများသို့ သွားရောက်ခဲ့၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၁၉၃၆ ခုနှစ်၊ လုပ်ခပေးရေးအက်ဥပဒေ တို့နှင့် အညီ စစ်ဆေးခဲ့ပြီး အောက်ပါအတိုင်း ညွှန်ကြားခဲ့ပါသည်-</p> <p>(က) ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ခံစားခွင့်များ ပေးရန်၊</p> <p>(ခ) မတော်တဆ ထိခိုက်မှု ဖြစ်ပွား ပါက ရုံး သို့ အကြောင်းကြားရန်၊</p> <p>(ဂ) မီးသတ်ဘူးများ လုံလောက်စွာ ထားရှိရန်၊</p>
၅	၆.၈.၂၀၁၂	တောင်ကြီးခရိုင်ရုံး	<p>အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ အလုပ်ရုံစစ်ဆေးရေး ဦးစီးအရာရှိ၊ ဦးတင်ကိုကို သည် (၆.၈.၂၀၁၂) ရက်နေ့တွင် ဦးမြင့်ကြည် ပိုင် ငွေတောင် ဆီစက်၊ ဦးဝင်းကျော်အောင် ပိုင် ချမ်းသာ ဆီစက်၊ ဦးကျော်ဝင်း ပိုင် ပင့်ကူနက် ဆီစက်၊ ဦးညွှန်ဦး ပိုင် ကိုညွှန်ဦး ဆီစက်၊ ဦးသိန်းမောင် ပိုင် သိန်းရတနာ ဆီစက်၊ ဦးလွန်းမင်းဦး ပိုင် အောင်ဇမ္ဗူဟိန်း ဆီစက်၊ ဦးထွန်းလှ ပိုင် ဦးထွန်းလှ ဆီစက် သို့ သွားရောက်ခဲ့၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံ များ အက်ဥပဒေနှင့် အညီ စစ်ဆေး ခဲ့ပြီး</p>

စဉ်	ရက်စွဲ	စစ်ဆေးသည့် စည်းကြပ်နယ်မြေ	လုပ်ငန်းဆောင်ရွက်ချက်
			<p>အောက်ပါအတိုင်း ညွှန်ကြားခဲ့ပါသည်-</p> <p>(က) ပန်းနှမ်း ကြိတ် စက် အနီး အရေးပေါ် ထွက်ပေါက် သို့ သွားရာလမ်းတွင် ပိတ်ဆို့ ထားရှိသော ပန်းနှမ်းအိတ် ပဲအိတ်များကို စနစ်တကျ နေရာသတ်မှတ် ရှင်းလင်း ထားရှိရန်၊</p> <p>(ခ) အလုပ်ရုံအတွင်း အလင်းရောင် လုံလောက်စွာ ရရှိစေ ရေးအတွက် အလင်းပေါက် အမိုးပြားများ၊ မီးဖိုချောင် များကို ထပ်မံ၍ ပြုလုပ်တပ်ဆင်ထားရှိရန်၊</p> <p>(ဂ) မြေပဲဆီကြိတ်စက်နှင့်မော်တာတို့ ဆက်သွယ်ထားသော သားရေပတ်ကြိုးကို သစ်သားတန်းများဖြင့် လုံခြုံစွာ ကာရံထားရန်၊</p> <p>(ဃ) အလုပ်ရုံကြမ်းပြင်ပေါ် ရှိ ဆီ၊ ဆီချေး၊ အညစ်အကြေး များကို နေ့စဉ် ဆေးကြောရှင်းလင်း၍ သန့်ရှင်းရေးကို အမြဲပြုလုပ်ဆောင်ရွက်ရန်၊</p> <p>(င) ပန်းနှမ်းကြိတ်စက်အတွင်းလေဝင်လေထွက် ကောင်းမွန် စေရန်နှင့် အပူအအေး မျှတမှု ရှိစေရန်အတွက် လေစုပ်၊ လေမှုတ်ပန်ကာများ ပြုလုပ်တပ်ဆင်ထားရှိရန်၊</p> <p>(စ) မြေပဲဆီ ကြိတ်စက်အနီးရှိတွင်းပေါက်ကို လုံခြုံစွာ ဖုံးအုပ် ကာရံထားရှိရန်၊</p> <p>(ဆ) အလုပ်ခွင်ရှိ အမှိုက်သရိုက် များကို နေ့စဉ်လှည်းကျင်း ခြင်း၊ ကြမ်းခင်းများကို ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ရေဖြင့် ဆေးကြောခြင်းများ ပြုလုပ် ဆောင်ရွက်ရန်၊</p>
၆	၉.၈.၂၀၁၂	တောင်ကြီးခရိုင်ရုံး	<p>အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ အလုပ်ရုံစစ်ဆေး ရေး ဦးစီးအရာရှိ၊ ဦးတင်ကိုကို သည် (၉.၈.၂၀၁၂) ရက်နေ့ တွင် ဦးဌေးညွန့် ပိုင် ဦးဌေးညွန့် ကားဘော်ဒါ၊ ဦးမောင်ကို ပိုင် ဦးမောင်ကို ကားဘော်ဒါ၊ ဦးကျော်စိန် ပိုင် ဦးကျော်စိန် ကား ဘော်ဒါ၊ ဦးမြင့်သောင်းပိုင် ရှမ်းပြည်သာကားဘော်ဒါ၊ ဒေါ်ဂူရှန်း ပိုင် ရှန်းကားဘော်ဒါ ဆေးမှုတ်လုပ်ငန်း၊ ဦးကြည်ပိုင်</p>

စဉ်	ရက်စွဲ	စစ်ဆေးသည့် စည်းကြပ်နယ်မြေ	လုပ်ငန်းဆောင်ရွက်ချက်
			<p>ဦးကြည် ကားဘော်ဒီ ဆေးမှုတ်လုပ်ငန်း၊ ဦးဇော်နိုင် ပိုင် ဦးဇော်နိုင် ကားဘော်ဒီ ဆေးမှုတ်လုပ်ငန်း၊ ဦးကြင်စိန် ပိုင် ဦးကြင်စိန် ကားဘော်ဒီဆေးမှုတ်လုပ်ငန်း များသို့ သွားရောက် ခဲ့၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် အညီ စစ်ဆေး ခဲ့ပြီး အောက်ပါအတိုင်း ညွှန်ကြားခဲ့ပါသည်-</p> <p>(က) အလုပ်ခွင်ရှိ အမှိုက်သရိုက်များ၊ဆီချေး၊ အညစ်အကြေး များကို နေ့စဉ် ရှင်းလင်း လှည်းကျင်း၍ သန့်ရှင်းရေးကို အမြဲ ပြုလုပ်ဆောင်ရွက်ရန်၊</p> <p>(ခ) အလုပ်ရုံ တွင် ပတ်တီး ၊ ဝါဂွမ်း ၊ အနားစည်း ပိတ်ပါးစ ၊ အရက်ပျံ၊ ရှုဆေး စသည်တို့ ပါဝင်သည့် ရှေးဦး သူနာ ပြု ဆေးသေတ္တာ (၁)လုံးကို ပြုလုပ်ထားရှိရန်၊</p> <p>(ဂ) အလုပ်ခွင် ကြမ်းပြင် နှင့် သွားလမ်းများ ပေါ်တွင် ပြန့်ကြဲ နေသော လက်သုံးကိရိယာ တန်ဆာပလာများကို သုံးစွဲ ပြီးပါကနေထားတကျ ပြန်လည်ထားရှိရန်နှင့် သွားလမ်း များကို စနစ်တကျ နေရာသတ်မှတ်ထားရှိရန်၊</p> <p>(ဃ) လျှပ်စစ် မိန်းခလုတ်ခုံမှ စက်ကိရိယာများသို့ သွယ်တန်း ထားသော ဝါယာကြိုးများကို ပေါက်ပြဲမှု ရှိမရှိ စစ်ဆေး ပြီးမှ သွယ်တန်းထားရှိရန်၊</p> <p>(င) မီးဘေး အန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် မီးသတ် ဆေးဘူးတစ်လုံးကို အလုပ်ရုံတွင် ပြုလုပ်ထားရှိရန် နှင့် သွားလာလမ်းများကို စနစ်တကျ ရှင်းလင်း ထားရှိရန်၊</p> <p>(စ) ဂဟေဆက်သည့်အခါတွင် အလုပ်သမားအား မျက်ကာ မှန်၊ နှာခေါင်းစည်း စသည်တို့ ဝတ်ဆင်လုပ်ကိုင်စေရန်၊</p> <p>(ဆ) ကားဆေးမှုတ်ရာမှ ထွက်ရှိသော အမှုန်အမွှား၊ အခိုး အငွေ့များ ဒဏ်မှ ကာကွယ်နိုင်ရန်အတွက် လက်အိတ်၊ နှာခေါင်းစည်း စသည်တို့ ထုတ်ပေး၍ ဝတ်ဆင် လုပ်ကိုင်စေရန်၊</p> <p>(ဇ) အလုပ်ရုံတွင် ဆေးပစ္စည်း အပြည့်အစုံ ပါရှိသော ရှေးဦး သူနာပြု ဆေးသေတ္တာတစ်လုံးကို ပြုလုပ်ထားရှိရန်၊</p> <p>(ဈ) အလုပ်ရုံတွင် အလုပ်သမားများ အသုံးပြုရန် အတွက်</p>

စဉ်	ရက်စွဲ	စစ်ဆေးသည့် စည်းကြပ်နယ်မြေ	လုပ်ငန်းဆောင်ရွက်ချက်
			<p>သန့်ရှင်းသော သောက်ရေကို လုံလောက်စွာ စီမံထားရှိရန်၊ (ည) အလုပ်ရုံတွင် သွားလမ်း၊ လာလမ်းများ အရေးပေါ် ထွက် ပေါက်များအား စနစ်တကျ နေရာသတ်မှတ်ရှင်း လင်းထားရှိရန်၊</p>